



STATE OF MICHIGAN
OFFICE OF THE GOVERNOR

LANSING

GRETCHEN WHITMER
GOVERNOR

GARLIN GILCHRIST II

LT. GOVERNOR

အမိန့်ကြေညာစာ

အမှတ် ၂၀၂၀-၀၄

အရေးပေါ်အခြေအနေကြေညာခြင်း

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပါသည်။ ၎င်းသည် ယခင်က လူများတွင်မတွေ့ရသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်အသစ်ကြောင့်ဖြစ်ပွားခြင်းဖြစ်ကာ တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ပါသည်။

COVID-19 ရောဂါသည် တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်ရှိ ဝူဟန်မြို့တွင် ပထမဆုံးစတင်ဖြစ်ပွားတွေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဟု သတ်မှတ်သည်။ ခရီးသွားထားခြင်းမရှိဘဲ ထိတွေ့ကူးစက်သည့်ရင်းမြစ်ကို မသိသောသူအချို့မှ ရောဂါကူးစက်ခံရခြင်းဖြင့် အမေရိကန်တွင် လူတစ်ဦးမှ တစ်ဦးသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုဖြစ်ပေါ်လာသည်။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာန အတွင်းရေးမှူး Alex Azar သည် COVID-19 ရောဂါအတွက် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာခဲ့ပြီး ရောဂါဖြစ်ပွားသော

ပြည်နယ်နှင့် ဒေသဆိုင်ရာအစိုးရများသည်လည်း အရေးပေါ်အခြေအနေများကို ထုတ်ပြန်ကြေညာခဲ့သည်။

မီချီဂန်ပြည်နယ်သည် အဆိုပါရောဂါကူးစက်ပျံ့ပွားမှုကို ကာကွယ်ရန်နှင့် အသင့်ပြင်ဆင်ရန် ဆောင်ရွက်ရမည့်အဆင့်များကို လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မီချီဂန် ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာန(MDHHS)သည် လူထုကျန်းမာရေးအရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး COVID-19 ရောဂါအတွက် သက်ဆိုင်ရာစစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်မှာ သေချာစေရန် ဒေသဆိုင်ရာကျန်းမာရေးဌာနများ၊ ကျန်းမာရေးစနစ်များနှင့် ဆေးဝါးကုသမှုထောက်ပံ့သူများနှင့်အတူ တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကျွန်ုပ်တို့သည် ပြည်နယ်၊ ဒေသနှင့် ဗဟိုအစိုးရအဖွဲ့အစည်းများအပြင် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုကို ကူညီကာကွယ်ရန် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်

ပြည်နယ်အရေးပေါ်အခြေအနေဆောင်ရွက်ရေးစင်တာကို ဖွင့်လှစ်ခဲ့သည်။ ကျွန်ုပ်သည် အခြေအနေ၏ တုံ့ပြန်ဆောင်ရွက်မှုကို ပူးပေါင်းဆောင်ရွက်ရန်နှင့် COVID-19 ကူးစက်ပျံ့ပွားမှုကို တိုက်ထုတ်ရန်အတွက် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အစုရှယ်ယာရှင်များနှင့်အတူနီးကပ်စွာ ဆောင်ရွက်ရန်နှင့် မီချီဂန်ဒေသခံများ၏ နေ့စဉ်ဘဝများနှင့်ပတ်သက်၍ ဖြစ်လာနိုင်သည့် အဆိုပါသက်ရောက်မှုကို တွက်ချက်ရန် ၂၀၂၀ ခုနှစ် မတ်လ ၃ ရက်နေ့တွင် အဓိကပြည်နယ်အစိုးရအဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသော အထူးတာဝန်ဆောင်ရွက်ရေး တပ်ဖွဲ့လေးဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ယခုအချိန်တွင် ပြည်နယ်အနေဖြင့် ကျောင်းများ၊ လုပ်ငန်းများ၊ ဆေးဝါးကုသမှု ထောက်ပံ့သူများ၊ ဒေသဆိုင်ရာကျန်းမာရေးဌာနများနှင့် ဒေသခံနေထိုင်သူများနှင့် အတူ ဖြစ်လာနိုင်သောရောဂါကူးစက်မှုများအတွက် အဆင်သင့်ပြင်ဆင်ရန်အတွက် ၎င်းတို့တွင် လိုအပ်သည့် အချက်အလက်များရှိသည်မှာသေချာစေရန် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

MDHHS သည် ၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ပြည်နယ်၌ ပထမဆုံး COVID-19 ရောဂါ အတည်ပြုလူနာနှစ်ဦးကို တွေ့ရှိခဲ့သည်။

၁၉၆၃ ခုနှစ် မီချီဂန်ဖွဲ့စည်းပုံဥပဒေ၏ အခန်း ၅ အပိုင်း ၁ အရ မြို့တော်ဝန်အား မီချီဂန်ပြည်နယ်၏ အစိုးရစီမံခန့်ခွဲရေးအာဏာကို အပ်နှင်းလိုက်သည်။

GEORGE W. ROMNEY BUILDING • 111 SOUTH CAPITOL AVENUE • LANSING, MICHIGAN 48909

www.michigan.gov ဌာနတွင်း၌ ပုံနှိပ်သည်

မြို့တော်ဝန်သည် အရေးပေါ်အခြေအနေရှိကြောင်း သို့မဟုတ် အရေးပေါ် ခြိမ်းခြောက်မှုရှိကြောင်း တွေ့ရှိပါက မြို့တော်ဝန်အနေဖြင့် အရေးပေါ်အခြေအနေကို အမိန့်ကြော်ငြာစာ သို့မဟုတ် ကြေညာချက်ဖြင့် ထုတ်ပြန်ကြေညာသင့်ကြောင်း အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေ 1976 PA 390 ပြင်ဆင်ချက်အဖြစ် MCL 30.403(4) တွင် ပြဋ္ဌာန်းထားသည်။

ပြည်နယ်အတွင်း အများပြည်သူအရေးအခင်း၊ သဘာဝဘေးအန္တရာယ်၊ အဓိကရုဏ်း၊ ကပ်ဘေး သို့မဟုတ် အလားတူအများပြည်သူအရေးပေါ်အခြေအနေရှိနေချိန်အတွင်း သို့မဟုတ် ထိုအခြေအနေ တွင် အများပြည်သူအရေးပေါ်အခြေအနေအန္တရာယ်အား အသင့်အတင့်နားလည်သိရှိချိန်တွင် မြို့တော်ဝန်သည် အရေးပေါ်အခြေအနေကို ထုတ်ပြန်နိုင်ပြီး ပါဝင်သည့်နေရာကို သတ်မှတ်နိုင် သည်ဟု 1945 အစိုးရအရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ၊ 1945 PA 302၊ ပြင်ဆင်ချက်အဖြစ်၊ MCL 10.31(I) တွင် ဖော်ပြထားသည်။

၁၉၆၃ခုနှစ် မီချီဂန်ဖွဲ့စည်းပုံနှင့် မီချီဂန်ဥပဒေလက်အောက်တွင် ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်တို့ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်-

- ၁။ မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးတွင် အရေးပေါ်အခြေအနေကို ကြေညာသည်။
- ၂။ ပြည်နယ်ရဲဌာန၏အရေးပေါ် စီမံဆောင်ရွက်ရေးနှင့်ပြည်တွင်းလိုခြံရေးဌာနခွဲသည် ဒေသခံ အစိုးရများနှင့်တာဝန်ရှိသူများကို ကူညီရန် ပြည်နယ်ရေးရာဝန်ဆောင်မှုတွင် ဆောင်ရွက်နိုင်ပြီး ကူညီရာတွင် ရရှိနိုင်သောရင်းမြစ်အချက်အလက်များကို အသုံးပြု၍ ပြည်နယ်ရေးရာဌာန အားလုံးအပေါ်တောင်းဆိုနိုင်သည့် ပြည်နယ်ရေးရာကြိုးပမ်းဆောင်ရွက်မှုအားလုံးကို ပူးပေါင်း၍ မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သည်။
- ၃။ ဤကြေညာချက်နှင့် ထိုအာဏာပိုင်များမှ သတ်မှတ်ထားသောအချိန်ကာလတွင် မည်သည့် ကန့်သတ်ချက်များအပေါ်အခြေခံ၍ တရားဝင်လုပ်ပိုင်ခွင့်များနှင့်အညီ အရေးပေါ်အခြေအနေများ မရှိသည့်အခါတွင် အရေးပေါ်အခြေအနေကို ပယ်ဖျက်ပြီး အရေးပေါ်အခြေအနေများ၏ မည်သည့်သက်ရောက်မှုများမှမဆို ပြန်လည်ကောင်းမွန်လာစေရန် သက်ဆိုင်ရာအစီအစဉ်များကို ဆောင်ရွက်ပါသည်။

ကျွန်ုပ်တို့၏ လက်နှင့် မီချီဂန်ပြည်နယ်၏ ကြီးမားသောစည်းတံဆိပ်ကို ခတ်နှိပ်ထုတ်ပြန်ပါသည်။


GRETCHEN WHITMER

ရက်စွဲ- ၂၀၂၀ ခုနှစ် မတ်လ ၁၀ရက်

မြို့တော်ဝန်



မြို့တော်ဝန်၏ လွှဲပြောင်းချက်အရ


SECRETARY OF STATE

ON 3/10/2020 AT 11:30pm

ပြည်နယ်အတွင်းရေးမှူးနှင့်အတူတင်ပြသည်